



YANGON STOCK EXCHANGE

ရန်ကုန်စတော့အိတ်ချိန်းမှထုတ်ဝေသောသုံးလပတ်သတင်းလွှာ

e-Visit us: <http://ysx-mm.com/>

WHAT'S INSIDE THIS ISSUE:

(Jan မှ March) သုံးလပတ်သတင်းများ

- (၃၄) ကြိမ်မြောက်အဆိယံစတော့အိတ်ချိန်းစီအီးအို ညီလာခံတက်ရောက်
- ရန်ကုန်စတော့အိတ်ချိန်း၏ TELEGRAM CHANNEL စတင်မိတ်ဆက်
- စာရင်းဝင်အကြံဉာဏ်ကွက်(PLB) တည်ထောင်ခွင့် ပြုခြင်းအတွက်ကော်မရှင်မှအမိန့်ကြေညာစာထုတ်ပြန်
- စာရင်းဝင်အကြံဉာဏ်ကွက် (PLB) ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲအားမေလတွင်ကျင်းပရန်စီစဉ်

IMPORTANT NEWS ABOUT LISTED COMPANIES:

pg.2

FMI 23| MAR 2022

မတည်ရင်းနှီးငွေတိုးမြှင့်ခြင်းနှင့်ပတ်သက်၍နောက်ဆုံးအခြေအနေအားအသိပေးကြေငြာခြင်း

MTSH 25| MAR 2022

(၉) ကြိမ်မြောက်နှစ်ပတ်လည်အထွေထွေအစည်းဝေးကျင်းပ၊ အစည်းအဝေးဆုံးဖြတ်ချက်များထုတ်ပြန်

MCB FPB MARCH 2022

၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်အတွက်စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများ ထုတ်ပြန်

FPB 17 | FEB 2022

အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအား အသိပေးကြေငြာခြင်း

TMH 19 | MAR 2022

(၅) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေဆုံးဖြတ်ချက်များထုတ်ပြန်

MTSH TMH FEBRUARY 2022

၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာများ ထုတ်ပြန်

(၃၄) ကြိမ်မြောက်အဆိယံစတော့အိတ်ချိန်းစီအီးအို ညီလာခံတက်ရောက်

စင်ကာပူစတော့အိတ်ချိန်းမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၃၄ ကြိမ်မြောက် အဆိယံစတော့အိတ်ချိန်း စီအီးအို များ၏ ညီလာခံကို ၂၉-၃-၂၀၂၂ နေ့တွင်အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန် စတော့အိတ်ချိန်းမှ မန်းနေဂျင်းဒါရိုက်တာ ဦးဝင်းနိုင်ဦး၊ ဒါရိုက်တာဒေါ်ဖြူဖြူဌေးနှင့် အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးတို့ တက်ရောက်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် စင်ကာပူစတော့အိတ်ချိန်း၏ စီအီးအို Mr. Loh Boon Chye မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ TELEGRAM CHANNEL စတင်မိတ်ဆက်

စတော့ရှယ်ယာရင်းနှီးမြှုပ်နှံသူများအတွက် ရန်ကုန်စတော့အိတ်ချိန်း၏ နေ့စဉ် အရောင်းအဝယ် ဖြစ်မြောက်သည့် စတော့ရှယ်ယာဈေးနှုန်းများ၊ စာရင်းဝင်ကုမ္ပဏီများ၏ ထုတ်ပြန်ကြေငြာချက်များ၊ ရန်ကုန်စတော့အိတ်ချိန်းမှကျင်းပမည့် ဆွေးနွေးပွဲအကြောင်းအရာများ၊ဈေးကွက်သုတေသနစာတမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ လွယ်လင့်တကူသိရှိနိုင်ရန် ရည်ရွယ်၍ ရန်ကုန်စတော့အိတ်ချိန်း၏ “YSX Telegram Channel” ကို ဖေဖော်ဝါရီလ (၂၅) နေ့မှာ စတင်မိတ်ဆက်လိုက်ပါသည်။ To subscribe: <https://t.me/+oU8NXWQ-wH0၅NZA9>

စာရင်းဝင်အကြံဉာဏ်ကွက် (PLB)တည်ထောင်ခွင့်ပြုခြင်းအတွက် ကော်မရှင်မှအမိန့်ကြေညာစာထုတ်ပြန်

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်အကြံဉာဏ်ကွက် (Pre Listing Board - PLB) အမည်ဖြင့် ဒုတိယဈေးကွက် (Second Board) တည်ထောင်ခွင့်ပြုခြင်းနှင့် ပတ်သက်သည့် အမိန့်ကြေငြာစာ အမှတ်(၁/၂၀၂၂)ကို မတ်လ(၄)ရက်နေ့တွင် ကော်မရှင်မှ ထုတ်ပြန်ခဲ့ပါသည်။ ယင်းအမိန့်ကြေငြာစာ တွင် စာရင်းဝင်အကြံဉာဏ်ကွက်(Pre Listing Board - PLB) တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်၊ အစုရှယ်ယာမှတ်ပုံတင်ခြင်းကိစ္စရပ်များ၊ မှတ်ပုံတင်အကြံပေးနှင့် PLB တွင်မှတ်ပုံတင်လျှောက်ထားမည့် ကုမ္ပဏီများအတွက် လိုက်နာရမည့်ကိစ္စရပ်များ စသည်တို့ ပါဝင်ပါသည်။ စာရင်းဝင်အကြံဉာဏ်ကွက်(Pre Listing Board - PLB) နှင့် ပတ်သက်သည့် ငွေချေးသက်သေခံလက်မှတ်များ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာလမ်းညွှန်စာအုပ်များကိုလည်း မကြာမီ ထုတ်ပြန်နိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အသေးစိတ်ကြည့်ရှုရန်-

<https://ysx-mm.com/wp-content/uploads/2022/03/Announcement1 - 2022.pdf>

စာရင်းဝင်အကြံဉာဏ်ကွက် (PLB) ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲအား မေလတွင်ကျင်းပရန်စီစဉ်မည်

ရန်ကုန်စတော့အိတ်ချိန်းမှ တည်ထောင်မည့် စာရင်းဝင်အကြံဉာဏ်ကွက် (PLB) နှင့် ပတ်သက်၍ ကုမ္ပဏီများအနေဖြင့် သိသင့်သိထိုက်သည်များကို သိရှိနိုင်စေရန် အခမဲ့အွန်လိုင်းဆွေးနွေးပွဲကို “ Legal Aspects and Registration Criteria of PLB” အမည်ဖြင့် အခုလာမည့် မေလထဲတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ အများပိုင်ကုမ္ပဏီများနှင့် စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန်စိတ်ဝင်စားသော ကုမ္ပဏီများကို တက်ရောက်ရန် အဓိက ဖိတ်ကြားသွားမည် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက promotion@ysx-mm.comကို အီးမေးလ်ပေးပို့ မေးမြန်းနိုင်ပါသည်။

LISTED COMPANY UPDATES

(Q2-2021-22)

FMI

23| MARCH 2022

မတည်ရင်းနှီးငွေတိုးမြှင့်ခြင်းနှင့်ပတ်သက်၍နောက်ဆုံး အခြေအနေအား အသိပေးကြေငြာခြင်း

First Myanmar Investment Public Company (FMI) ကုမ္ပဏီ ၏ ဒါရိုက်တာအဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် Ayala Corporation နှင့် ချေးငွေစာချုပ်အသစ်ကို ချုပ်ဆိုခဲ့ပြီး ယင်းချေးငွေစာချုပ်အသစ်သည် ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့သော ပြောင်းလဲနိုင်သော ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၈၂.၅ သန်းအား ရာသက်ပန်ချေးငွေအဖြစ်ပြောင်းလဲခြင်းနှင့် ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် ပြောင်းလဲနိုင်သော ချေးငွေစာချုပ် အားပေးလျှော့မှုအပိုင်းကိုချန်လှပ်၍ ရပ်စဲခြင်း တို့ကို အများပြည်သူကို အသိပေးကြေငြာခဲ့ပါသည်။ ကြေငြာချက်အပြည့်အစုံကို ဖတ်ရှုရန်-

https://ysx-mm.com/wp-content/uploads/2022/03/dd_00001_mm_20220323.pdf

MTSH

25| MARCH 2022

(၉) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေအစည်းဝေး ကျင်းပ၊ အစည်းအဝေး ဆုံးဖြတ်ချက်များထုတ်ပြန်

Myanmar Thilawa SEZ holdings Public Company (MTSH) ကုမ္ပဏီ နှင့် အကြိမ်မြောက် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ၂၀၂၂ ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် အွန်လိုင်းမှ တဆင့် ကျင်းပပြုလုပ်ခဲ့ပြီး အတည်ပြုခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ထို့ပြင် အစည်းအဝေးတွင် အစုရှယ်ယာရှင်များ အတည်ပြုခဲ့သည့်အတိုင်း အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု (၁၀၀) ကျပ်အား ၂၀၂၂ ခုနှစ်မတ်လ (၃၀) ရက်နေ့မှစတင်၍ အစုရှယ်ယာရှင်များအားခွဲဝေပေးသွားမည်ဖြစ်ကြောင်းကြေညာခဲ့ပါသည်။ အသေးစိတ်ကို ကြည့်ရှုရန်-

https://ysx-mm.com/wpcontent/uploads/2022/03/dd_00002_mm_20220325.pdf

FPB

17| FEBRUARY 2022

အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအား အသိပေးကြေငြာခြင်း

ပထမပုဂ္ဂလိကဘဏ် (FPB) ၏ (၁၀) ကြိမ်မြောက်အထူးအစည်းအဝေးနှင့် အကြိမ် (၃၀) မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးမှ ရွေးချယ်တင်မြောက်ခဲ့သောဒါရိုက်တာများဖြင့် ဒါရိုက်တာအဖွဲ့ အသစ်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ အဖြစ် (၁၅-၁-၂၀၂၂) တွင်ကျင်းပသော (၁/၂၀၂၂) ကြိမ်မြောက် ဒါရိုက်တာအဖွဲ့ အထူးအစည်းအဝေး မှ ဒေါက်တာတင်ဝင်းအား ရွေးချယ်တင်မြောက်ကြောင်းကို အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအား အသိပေးကြေငြာခဲ့ပါသည်။

https://ysx-mm.com/wpcontent/uploads/2022/01/dd_00004_mm_20220106_1.pdf

MCB | FPB

MARCH| 2022

၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်အတွက် စာရင်းစစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများထုတ်ပြန်

MCB ဘဏ် နှင့် FPB ဘဏ်များမှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွက် စာရင်းစစ်ဆေး ပြီးသော ဘဏ္ဍာရေးရှင်းတမ်းများကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အသေးစိတ်ကိုကြည့်ရှုရန် -

MCB: shorturl.at/IJSU7

FPB: shorturl.at/mrN79

MTSH | TMH

FEBRUARY | 2022

၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာများ ထုတ်ပြန်

MTSH and TMH Telecom ကုမ္ပဏီများမှ ၎င်းတို့၏ ၂၀၂၀ - ၂၁ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အစီရင်ခံစာများကို အများပြည်သူအစုရှယ်ယာရှင်များဖတ်ရှုနိုင်ရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။အသေးစိတ်ကြည့်ရှုရန် -

MTSH: shorturl.at/anoFS

TMH: shorturl.at/rvJY8

TMH

19| MARCH 2022

(၅) ကြိမ်မြောက်နှစ်ပတ်လည် အထွေထွေ အစည်းဝေးဆုံးဖြတ်ချက်များထုတ်ပြန်

TMH Telecom Public Co., Ltd (TMH) ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် အွန်လိုင်းမှ တဆင့် ကျင်းပ ပြုလုပ်ခဲ့သောပဉ္စမအကြိမ်မြောက်နှစ်ပတ်လည် အထွေ ထွေ အစည်းအဝေးတွင် အတည်ပြုခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။ အသေးစိတ်ကြည့်ရှုရန်-

https://ysx-mm.com/wp-content/uploads/2022/03/dd_00005_mm_20220319.pdf

STATISTICS AT A GLANCE (MAIN BOARD)

၂၀၂၁-၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း YSX ဈေးကွက်အခြေအနေ

အရောင်းအဝယ်ပြုလုပ်သည့် ရက်စုစုပေါင်း

စာရင်းဝင်ကုမ္ပဏီအရေအတွက်

(31-3-2022) စတော့အညွှန်းကိန်း (MYANPIX)

အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေစုစုပေါင်း

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ

အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)

နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး (ကျပ်သန်းပေါင်း)

(31-3-2022) ဈေးကွက်တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)

	Q1 (OCT - DEC)	Q2 (JAN - MAR)	% CHANGE
အရောင်းအဝယ်ပြုလုပ်သည့် ရက်စုစုပေါင်း	56	61	
စာရင်းဝင်ကုမ္ပဏီအရေအတွက်	7	7	
(31-3-2022) စတော့အညွှန်းကိန်း (MYANPIX)	392.86	367.23	(7)%
အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေစုစုပေါင်း	189571	194134	2%
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ	3385	3183	(6)%
အရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	971.54	930.58	(4)%
နေ့စဉ်ပျမ်းမျှအရောင်းအဝယ်ဖြစ်မြောက်သည့် စတော့ရှယ်ယာတန်ဖိုး (ကျပ်သန်းပေါင်း)	17.35	15.26	(12)%
(31-3-2022) ဈေးကွက်တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)	683,434	638.834	(7)%

QUARTERLY STOCK PERFORMANCE (Q1-2021-22)

၂၀၂၁-၂၂ ဘဏ္ဍာနှစ် ၏ ဒုတိယ သုံးလပတ်အတွင်း စတော့ရှယ်ယာများ၏ဈေးနှုန်းအတက်အကျအားတင်ပြခြင်း

FMI



ရှယ်ယာစောင်ရေစုစုပေါင်း- 44801
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 365

MTSH



ရှယ်ယာစောင်ရေစုစုပေါင်း- 122900
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 364

MCB



ရှယ်ယာစောင်ရေစုစုပေါင်း- 1732
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 14

FPB



ရှယ်ယာစောင်ရေစုစုပေါင်း- 7263
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 137

TMH



ရှယ်ယာစောင်ရေစုစုပေါင်း- 10201
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 27

EFR



ရှယ်ယာစောင်ရေစုစုပေါင်း- 5413
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 15

AMATA



ရှယ်ယာစောင်ရေစုစုပေါင်း- 1824
တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 8.7

MYANPIX



အရောင်းအဝယ်ဖြစ်မြောက်သော အစုရှယ်ယာစောင်ရေစုစုပေါင်း- 194134
အရောင်းအဝယ်ဖြစ်မြောက်သော အစုရှယ်ယာ တန်ဖိုးစုစုပေါင်း (ကျပ်သန်းပေါင်း)- 931